

ထွက်ပေါ် က၊ <htwet paw> 出现，呈现：နေသည်အရွှေအရပ်မှ ~ လာသည်။ 太阳从东方升起。 / ~ လာသည့်အကျိုးတရား 由此产生的成果

ထွက်ပေါက် န၊ <htwet paut> ①出口，(剧场)太平门 ②(喻)出路：~ သို့မရောက်နိုင်ပဲအခက်အခဲအမျိုးမျိုးကြုံခဲ့ရသည်။ 找不到出路，困难重重。

ထွက်ပြူ က၊ <htwet pyu> 出现，露头：နေ ~ လာသည်။ 日出。 / ဝါးပင်အို ~ လာသည်။ 长出竹笋。

ထွက်ပြေး က၊ <htwet pyei> 出走，逃跑，逃亡：~ ထိမ်းရှောင်သည်။ 潜逃。 / ~ ရေးဝါး 逃跑主义

ထွက်မြောက် က၊ <htwet myaut> ①摆脱，脱离：ဆင်းရဲဒုက္ခမှ ~ သည်။ 摆脱贫穷。 ②走出

ထွက်ရပ် န၊ <htwet yat> 出路

ထွက်ရပ်ပေါက် က၊ <htwet yat paut> (迷信)得道成仙

ထွက်ရပ်လမ်း န၊ <htwet yat lan> ①炼丹法 ②成仙之道 ③出路：စီးပွားရေး ~ ကိုရှာကြသည်။ 寻找经济出路。

ထွက်ရှိ က၊ <htwet shi> 出产：ဤအရပ်မှပဲနုနှင့်ဝါဂွမ်း ~ ပါသည်။ 这地区出产小麦和棉花。

ထွက်လမ်း န၊ <htwet lan> 出路

ထွက်ဝ န၊ <htwet wa> 出口

ထွက်သက် န၊ <htwet thet> 从鼻孔排出来的气

ထွက်သက်ဝင်သက် န၊ <htwet thet win thet> 呼吸

ထွက်သစ်စ န၊ <htwet thit za> 新生的：~ ဖြစ်သောနေ့ကဲ့သို့ တနေ့တခြားတိုးတက်ကြပါစေ။ 愿你像旭日一样朝气蓬勃不断进步。

ထွက်သွား အ၊ <htwet thwa> (粗暴地赶人)滚！滚蛋！滚出去！

ထွင် က၊ <htwin> ①(为了耕种、修路)砍伐清理树丛，ပိယုန်မြင်၍ခိုချို ~ ။ (成)看见兔子才清理树丛，意：醉翁之意不在酒。 ②清理，弄清楚：ဆံပင် ~ သည်။ 梳理头发。 / ချည် ~ သည်။ 捋线。 ③挑，剌，刻，剔：ဆူး ~ သည်။ 挑刺。 / ကနန်းအသား ~ သည်။ 剌出蟹肉。 / ပူးသီးအူများကို ~ ဖစ်လိုက်သည်။ 把葫芦瓢去掉。 ④创造，创新：စာလုံး ~ သည်။ 创造文字。 / အသစ် ~ သည်။ 创新。

ထွင်ခတ် က၊ <htwin khout> 砍伐，清理：တောအုပ် ~ သည်။ 砍伐丛林。

ထွင်နှုတ် က၊ <htwin nout> 挑除(刺)，清理：ဆူးကို ~ သည်။ 挑刺。

ထွင်လုံး န၊ <htwin lon> ①虚构，杜撰，谎言 ②创新，创造
ထွင်း က၊ <htwin> ①穿孔，凿洞：စူးနှင့် ~ သည်။ 用锥子钻孔。 / အပ်နဲ့ ~ ရမဲ့ကိစ္စကိုပုဆိန်နဲ့ပေါက်ရတဲ့ကိစ္စဖြစ်အောင်လုပ်သည်။ (成)应该用针扎的事用斧子去砍。喻：使问题更复杂。 / သစ်သားကိုဆောက်နှင့် ~ သည်။ 用凿子凿孔。 / နတ် ~ တဲ့ခံတွင်း၊ ငတ်နိုင်ရိုးလား။ (成)神造的咽喉还能挨饿？ /

နား ~ ဖက်လာ 穿耳仪式 ②刻(板)，雕(像)：လှေ ~ သည်။ 造独木舟。 / အရပ် ~ သည်။ 雕像。 ③射穿，穿透：သူပစ်သောမြားသည်ခြင်သော်ခံတွင်းကို ~ ၍သွားသည်။ 他的箭射穿了狮子的喉头。

ထွင်းထု က၊ <htwin:htu> 雕刻

ထွင်းဖောက် က၊ <htwin:phaut> ①穿透，凿穿：တောင်များကို ~ ၍သွယ်ထားသောမီးရထားလမ်း 穿山铺设的铁路 ②冲进，入侵

ထွတ် I န၊ <htut> (合)顶，尖端：တောင် ~ 山顶 II က၊ <htut> 长瘤子，长赘疣：မျက်နှာ ~ နေသည်။ 脸上长了许多肉瘤。

ထွတ်ခေါင် န၊ <htut khaun> 顶端

ထွတ်ချာ န၊ <htut khya> = ထွတ်ခေါင်

ထွတ်တင် န၊ <htut tin> (诗)尊贵者，高贵者，至高无上者
ထွတ်ထား န၊ <htut hta> (诗)贵人，至高无上者

ထွတ်ထွတ်နုနု က၊ <htut htut nu' nu> 嫩弱，年轻的：လက်ဖက်ညွန့် ~ ကလေး 嫩茶叶

ထွတ်ထွတ်ထွားထွား က၊ <htut htut htwa: dwa> 年轻力壮，大而嫩

ထွတ်နာ န၊ <htut na> 赘疣，肉瘤

ထွတ်ဖူး န၊ <htut phu> 高贵者，贵人

ထွတ်ဖျား န၊ <htut phya> 顶端

ထွတ်မြင်းနာ န၊ <htut myin: na> 【医】甲状腺肿

ထွတ်မြတ် န၊ <htut myat> 崇高，高贵


ထွတ်ရှုတ် က၊ <htut y-yut> 娇嫩，嫩弱

ထွတ်အိုင်းနာ န၊ <htut ain: na> 【医】脓肿

ထွန့် က၊ <htun> 抽搐

ထွန့်ထွန့်လှဲ က၊ <htun' dun' lu> ①疼得乱滚 ②(喻)坐卧不安，神魂颠倒：လိုချင်လိုက်တာ ~ နေတာဘဲ။ 想要(某种东西)都想疯了。

ထွန့် I က၊ <htun> 耙地，平地，耕地：လယ် ~ သည်။ 耕田。 II န၊ <htun> 耙(见图)：ကကြီး ~ 五齿耙 / ဝက် ~ 机耕耙 / မျိုးစေ့ချ ~ 耧 III ဝ၊ <htun> (诗)



缅甸诗歌中为凑足字数而加的虚字

ထွန့်ကိုင် န၊ <htun gain> 耙上的扶手(参见 ထွန့် 图)

ထွန့်ကျစ်စာ န၊ <htun kyit sa> 耙地后出现的小土块

ထွန့်ကြောင်း န၊ <htun gyaun> 耙地后出现的沟儿

ထွန့်ချ က၊ <htun khya> 耙地

ထွန့်ချေး န၊ <htun gyei> 从地里耙出来的土块、杂草等